

အခြားလုပ်ငန်းခွင်များ (ခ) စာပေစီမံကိန်း

မိမိ၏မိခင်ဘာသာစကားအသီးသီးဖြင့် စာပေပေါ်ထွန်းကာရေးတတ်ဖတ်တတ်နိုင်ရေးသည် လူသားများ၏အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ အရေးအဖတ်တတ်မြောက်လာခြင်းအားဖြင့် ဥသံဖွံ့ဖြိုးရေးရရှိနိုင်ရန်လူတိုင်း၏လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် မိခင်ဘာသာစာပေဖွံ့ဖြိုးမှု အားနည်းသော လူမျိုးနွယ်စုများတို့သည် မိမိတို့ဘာသာစကားဖြင့်ပြုစုပုံနှိပ်ပေးသော သမ္မာကျမ်းစာများနှင့်အခြား စာပေများတို့ကိုဖတ်ရှုနိုင်ရန်အတွက် အောက်ဖော်ပြပါစီမံကိန်းများတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

- (၁) လာချိဒ်စာပေစီမံကိန်း
- (၂) လော်ဝေါ်စာပေစီမံကိန်း
- (၃) ငွေ့ချန်းစာပေစီမံကိန်း
- (၄) ဟာဝါနာဂစာပေစီမံကိန်း
- (၅) ခူမီးချင်းစာပေစီမံကိန်း
- (၆) မတူချင်းစာပေစီမံကိန်း
- (၇) ငိုတုန်ချင်းစာပေစီမံကိန်း
- (၈) တီးတိန်ချင်းစာပေစီမံကိန်း
- (၉) စုမ်းတူချင်းစာပေစီမံကိန်း

အထက်ပါစာပေမြှင့်တင်ရေးစီမံကိန်း (၉) ခုအနက် စုမ်းတူချင်းစာပေစီမံကိန်းသည်ရောမအက္ခရာဖြင့် ပထမအကြိမ် စာပေတီထွင်ခြင်းအဆင့်ဖြစ်ပါသည်။ ဘာသာပြန်အရာရှိသိက္ခာတော်ရဆရာခွေလမ်းထန် မှအနီးကပ်ကူညီဦးဆောင်လျက်ရှိပါသည်။